

ထရန်တီယမ် ၎်၊ <ht-rit ti yan> [英 tritium] 【化】氚，超重氢

ထရတ်စ် ၎်၊ <ht-rat s> [英 trust] 【经】托拉斯

ထရန်စဖော်မာ ၎်၊ <ht-ran s-faw ma> [英 transformer] 变压器

ထရန်စစ်တာ ၎်၊ <ht-ran sit s-ta> [英 transistor] ①晶体管；～ (ဂ)လုံးပါတဲ့ရေဒီယို 八个晶体管的收音机 ②半导体收音机

ထရိုနာ ၎်၊ <ht-rein na> [英 trainer] 教练员

ထရပ်ကား ၎်၊ <ht-rat ka> [英 truck-car] 载重汽车，卡车，运货车

ထာဝစဉ် ကဝါ <hta w-zin> 持久，永远

ထာဝရ I ကဝါ <hta w-ra'/hta w-ya'> 持久，永恒； ဤမှုများသည် ~ ဖြစ်သည်။ 这些原则是永恒的。 II ၎်၊ <hta w-ra'/hta w-ya'> [巴]持久的，永久的，不变的； ~ငြိမ်းချမ်းရေး 持久和平

ထာဝရကုသိုလ် ၎်၊ <hta w-ya'ku'dho> [巴]永存的功德

ထာဝရကိန်း ၎်၊ <hta w-ya'gein:/hta w-ra'gein:> 【数】常数

ထာဝရဆီ ၎်၊ <hta w-ya' hsi/hta w-ra' hsi> 植物油或矿物油(古时与动物油相对而言)

ထာဝရဘုရား ၎်၊ <hta w-ya' ph-ya:> 【宗】上帝，耶和华

ထာဝရမြေ ၎်၊ <hta w-ya' myei> 恒产(指土地)

ထာဝရရေစေး ၎်၊ <hta w-ya' yei zi:> 【化】永久硬水

ထာဝရသား ၎်၊ <hta w-ya' dha:> 久居某地者，长居者(指男性)

ထာဝရသူ ၎်၊ <hta w-ya' dhu> 久居某地者，长居者(指女性)

ထာဝရအမှန်တရား ၎်၊ <hta w-ya' a-hman t-ya:> 永恒真理

ထာဝရဥစ္စာ ၎်၊ <hta w-ya' out sa> 恒产，不动产

ထား I ၎်၊ <da:> ① = ဓား ②(古)渡口 II ကါ <hta:> ①搁置，放，安置； ကျနော်တို့မှာ ~ ပါ။ 放在我这里吧。 / မျက်နှာမ ~ တတ်အောင်အားနာသွား၏။ 不好意思，感到无地自容。 / ကျောင်း ~ သည်။ 让孩子入学。送去上学。 ②暂置不顾，就算……； ခင်ဗျားပြောတာမှန်တယ် ~ ပါ။ 就算你说得对吧。 ③安排(职务等)； သူ့ကိုဝိတ်စောင့် ~ ပါ။ 叫他担任门卫工作吧。 III ကထာ <hta:> 放着，存放；设置 ထရံကာ ~ သည်။ 隔上了墙。 / ဝတ္ထုပေါ်ရေး ~ သည်။ 写在纸上。 / စားပွဲပေါ်တင် ~ တယ်။ 放在桌上。

ထားကင်း ၎်၊ <hta: kin> 渡口看守

ထားမြဲ ၎်၊ <d-mya'> = မြဲ

ထားမှိုင်း ၎်၊ <d-hmain:> = ထားဝယ်မှိုင်း

ထားရှိ ကါ <hta: shi'> 保持，持有，存在； မိတ်ဆွေသင်္ဂဟတို့အပေါ်မေတ္တာစေတနာ ~ ပြီးပေါင်းသင်းဆက်ဆံသင့်သည်။ 对朋友应该真诚相待。

ထားဝယ်ကြိမ် ၎်၊ <d-we kyein> 【植】土瓦藤

ထားဝယ်ငါး ၎်၊ <d-we nga:> = ငါးပသျှူး

ထားဝယ်ငါးပိ ၎်၊ <d-we ng-pi'> 土瓦虾酱

ထားဝယ်ဆောင် ၎်၊ <d-we zaun> 土瓦阁(缅甸官中的一种双层屋顶的楼阁，因勃因囊王在位时集土瓦武士于此阁故名，在皇城正殿东北角的称为北土瓦阁，在皇城正殿东南角的称为南土瓦阁)

ထားဝယ်ပေါင်း ၎်၊ <d-we baun:> 低矮的的船篷

ထားဝယ်မှိုင်း ၎်၊ <d-we hmain:> 【植】使君子 Quisqualis Indica, Linn (Rangoon Creeper, Chinese Honey-suckle)

ထားဝယ်မြို့ ၎်၊ <d-we myo'> 土瓦市，德林达依省的首府

ထားသို ကါ <hta: tho> 存放，收藏，放置，陈设

ထိ ကါ <hti'> ①触，碰；触犯； တခုနှင့်တခု ~ သည်။ 一个碰一个。 / ပြပွဲမှာပြသထားတဲ့ပစ္စည်းများကိုလက်နဲ့မ ~ နဲ့။ 勿动展品。 / ငါ့ကိုလာမ ~ နဲ့၊မီးပွင့်သွားမယ်။ 谁要来欺负我，谁就会尝到苦头。 ②降临； ဘေးရန် ~ သည်။ 灾难临头。 ③直至； ဘဝင် ~ အောင်မြည်တည်းသွား၏။ 响彻云霄。 / ပုဆိုးဝှူးလောက် ~ ဝတ်ထားသည်။ 把筒裙下摆齐至膝部穿着。 ④中肯，抓住要害； သူပြောတာတော်တော် ~ သည်။ 他讲得相当中肯。 ⑤击中，打中； သေနတ် ~ သွားသည်။ 被枪打中。 ⑥(被蛇)咬； ဝိုး ~ သည်။ 被蛇咬。 ⑦(酒、辣椒等)味道浓； တော်တော် ~ သည့်အရက် 味道相当冲的酒 ⑧捕获大量的鱼； ဒီနှစ်မှာတယ်ငါး ~ တယ်။ 今年捕鱼量很大。 ⑨亏损，蒙受损失； ရေနံဈေးတက်တော့တချို့နိုင်ငံတော်တော် ~ သွားတယ်။ 石油涨价使一些国家受到很大损失。

ထိကတောက် ၎်၊ <hti' k-taut / hti' g-daut> ①火柴 ②打火石 ③引火物

ထိကပါးရိုကပါး ကဝါ <hti' g-ba: yi' g-ba:> ①含沙射影，暗讽，旁敲侧击地 ②举止轻佻

ထိကပေါက် ၎်၊ <hti' g-baut> (鞋、服装等的)带扣； ~ ငြိုး (马的)肚带 / ~ ပေါက်သည်။ 扣上带扣。 / ~ လျှာ 带扣的舌针 / ~ ဖြုတ်သည်။ 解带扣。

ထိကရုံး ၎်၊ <hti' g-yon:> 【植】含羞草 Mimosa pudica; Linn (Sensitive plant; Humble) 有； ကုန်း ~ ၊ ရေ ~ ၊ ~ ငြိုး၊ ~ ဆူးပေါက် 等若干种

ထိကပ် ကါ <hti' kat> 触及，紧贴

ထိကွက် ၎်၊ <hti' gwet> (剧情的)高潮，高峰，激动人心的情节

ထိခိုက် ကါ <hti' khait> ①碰击，碰伤；触及； တိုက်ပွဲမှာ ~ ဒဏ်ရာရသူမများလှ။ 战斗中负伤人数不多。 ②诬蔑，出口伤人； သူတပါးကို ~ မပြောနှင့်။ 不要出口伤人。 ③伤心； စိတ် ~ သည်။ 伤心。 ④影响，破坏； ကျန်းမာရေး ~ သည်။